

ဆိမ်ဘာည်းအရိုက်ဆိမ်ယာမ်းစံမွဲ

Why the frog died



Ta'ang, Rumai

ဆိမ်ဘာည်းအရိုက်ဆိမ်ယာ်မ်းစံမ်

Why the frog died

Written by Thungpha Laxtämz

Modified by Khämlan Binkhäm

Translation by Ei Lu Ja

Illustrated by Sheshe Àlawq

Language : Ta'ang (Rumai)

Date : February, 2022

ချေးအီးကိက် ။ ။ တောင်းဖာလက်ထဲမ်
အီးကပ္ပကျော့ ။ ။ အီလုဇာ
ကိက်အရာင် ။ ။ ရီးရီးဘိင်ဟာ်မ်
ကျော့တည်း ။ ။ တအာင်း (ရူမာည်း)
ဆည်းရဲန်းလေး ။ ။ ပကျိုဝ်းကလား၊
ဖေဖော်ဓါရီ၊ ၂၀၂၂


Ta'ang, Rumai
Myanmar

Copyright © 2022, RBTT & NTC




<http://creativecommons.org/licenses/by/4.0/>


You are free to make commercial use of this work. You may adapt and add to this work. You must keep the copyright and credits for authors, illustrators, etc.



မဲးလ်အူဆငညးဒီး မားအရိုက်စီဒါ; တံ့ကော်န်း
အန်းကဲ " ကော်န်းပဲအိုညံ တဲင်းကတာညးနီး
အာဝ်မဲးမအီးဒါင်းခုမာ၊ မာမိုးပေါ၊ အန်းအီးဒါင်း
ခုအီး ကော်။ "



ဓါည်းဒီး ကော်န်းအရိုက်ကဲကဲဒီးမ် ဟည်တဘုက
နိုက်လ် ပျိုတဲနားဘာည်းဇဲန်း။ ဘိုန်ဇဲန်း စီမဲး
လ်ကျဒါင်းခလေားဒဲး ရိုမ်းကဲ၊ ကဲမ်မအဲးယံဝ်း
ယာဝ်းကျဒီး ဟည်တဘုဟာဝ်းဇူးဒို့ပေါ၊ ပျိုဂေါည်း
မာကဲ။



ဘိုဝ်စ်မ်းကဲတတ် ပါမကဲခည်ဆဲမ်းဒီး ကဲစီဒါး
တတ်မကဲ "မာ အိုန်ဒီး၊ ယေးယောင်းအီးဒါင်းဒီးအူတို
အန်းဒါင်းပေါ၊အခည်း ကော်၊ အန်းဒါင်းခူဘိုမာ
ယာမ်းဂီကနိုက်ယေဒီး၊ အန်း ခလေားဟောင်း ကံပ်
နေးနံင် ညေ့၊ဟောင်းယေ၊ ယေးမအဲးယံဝ်းပေါ၊
အခည်းအန်းမာ။"



ဘိုန်ဇဲန်း အန်းစီ ဟည်မော်,ကော်န်းအန်း ဒါး " အန်းဒါင်းထာန်ညျှန်းဟိုဝ်။" ကဲဆံမ်ဒါး " အာဝ် မိုးမ။" မာအန်းမာ် ဟည်ပံင်ကေးဘိုးဗဲတ်အန်း ဒါး " ထာန်ညျှန်းဟိုဝ်။" ကဲမာ်ဒါး " အာဝ်မိုးမ။" ဂီ ဘာည်းဗီးဘာည်းဟောင်းဇဲန်း ကံပ်တော,ဘိုးဗဲတ် မားအရိုက်ဒီး ပဒူးဟောင်း ယာ်မ်းဟောင်းဟာ်။

